



**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် ဩဂုတ် ၁၆ - ၂၉**  
**Karenni Civil Society Network**

P.O. Box - 100, Mae Hong Son, 58000, Thailand  
 Phone: 08 2196 2258, E-mail:kcsn2010@gmail.com


ဩဂုတ် ၃၁ ရက်၊ ၂၀၂၁ ခုနှစ်  
 ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် ဩဂုတ် ၁၆ - ၂၉  
 ရက်၊ ၂၀၂၁ ခုနှစ်  
 ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကော်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - ဩဂုတ် ၁၅	ဩဂုတ် ၁၆ - ဩဂုတ် ၂၉	စုစုပေါင်း
၁	သတ်ဖြတ်ခံရခြင်း	၈၂		၈၂
၂	ဖမ်းဆီးခံရခြင်း	၁၅၀	၂၀	၁၇၀
၃	ထိခိုက်ဒဏ်ရာရခြင်း	၁၀၆	၁	၁၀၇
၄	<b>အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ</b>			
	လွိုင်ကော်မြို့နယ်	၇	၁၁	၁၈
	ဒီးမော့ဆိုမြို့နယ်	၁၆၇		၁၆၇
	ဖယ်ခုံမြို့	၄၈	၆	၅၄
၅	<b>ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ</b>			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	<b>စုစုပေါင်းထုတ်ပယ်ခြင်း</b>	<b>၂၆၂၃</b>		<b>၂၆၂၃</b>

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ ဩဂုတ် ၁၅ ရက်နေ့ အထိ	IDPs အသစ် ဩဂုတ် ၁၆ - ၂၉ ရက်နေ့	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၂၂၃၁၁	၅၀၀၀	၂၇၃၁၁
၂	ဒီးမော့ဆို	၅၅၂၆၅		၅၅၂၆၅
၃	ဖရူဆို	၃၄၀၃		၃၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၃၀၀၀၀	၁၀၀၀	၃၁၀၀၀
၆	ရှားတော	၇၂၉		၇၂၉
၇	မယ်စွဲ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	<b>စုစုပေါင်း</b>	<b>၁၂၀၄၄၉</b>	<b>၆၀၀၀</b>	<b>၁၂၆၄၄၉</b>

စကစတိုက်ခိုက်မှုများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဩဂုတ်လ(၁၆)ရက်မှ၊ ဩဂုတ်လ (၂၉)ရက်၊ ၂၀၂၁ခုနှစ်



• ရွာသားများ ဖမ်းဆီးခံရခြင်းနှင့် လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း စစ်ကောင်စီအာဏာသိမ်းသည့် အချိန်မှစပြီး ကရင်နီပြည်တွင် ဖမ်းဆီးခံရသည့် လူဦးရေသည် ၁၅၀ ဦးမှ ပြီးခဲ့သည့်သီတင်းနှစ်ပတ်အတွင်း ၁၇၀ ဦးအထိ တိုးလာခဲ့သည်။

ဩဂုတ်လ (၁၈) ရက်နေ့တွင် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအုပ်စုမှ ဒေသခံ (၁၀)ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးခံရသူများအား စစ်ဝတ်စုံဝတ်ဆင်စေပြီး စကစတပ်များကြားတွင် လူသားဒိုင်းဖြစ် နန်းဖဲမှ ဖရူဆိုအထိ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့အား လက်ရှိတွင် လွိုင်ကော်မြို့ရဲစခန်း၌ ထိန်းသိမ်းထားသည်။ ဖမ်းဆီးထားသူများအနက် (၆)ဦးအား ကရင်နီလက်နက်ကိုင်အဖွဲ့နှင့် ဆက်နွယ်မှုရှိကြောင်း စွပ်စွဲပါသည်။

ဩဂုတ်လ (၁၈) ရက်နေ့တွင် လွယ်လုံနှင့် စက်တော်ကျေးရွာမှ ရွာသား (၁၀)ဦးအား စစ်ကောင်စီမှ နောက်ပြန်ကြိုးတုပ်ကာ စကစတပ် ကင်းလှည့်နေစဉ် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီးသူများကို တစ်ည ထိန်းသိမ်းထားကာ ဩဂုတ်လ (၁၉)ရက် နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။

• ဆက်လက်ဖြစ်ပေါ်နေသော စစ်ကောင်စီ၏ ရန်လိုတိုက်ခိုက်မှုများ

စစ်တပ်မြို့တော် နေပြည်တော်သို့ သွယ်တန်းထားသည့် လောပိတရေအားလျှပ်စစ်စက်ရုံ အမှတ်(၃) မဟာဓါတ်အားလိုင်း များဖြစ်သည့် လွယ်ဟွဲကျေးရွာအနီး၊ ပေါင်းလောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အကြား တာဝါတိုင် ၂တိုင်အား ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ထုတ်ပြန်ထားသည်။ ထို့နောက် ဩဂုတ်လ (၁၈)ရက်နေ့တွင် စစ်ကောင်စီတပ်အင်အား (၃၀၀)နှင့် ပီအဲန်အိုတပ်တို့သည် ပင်လောင်းမြို့နယ်မှ ဖယ်ခုံမြို့နယ်သို့ စစ်ကြောင်းထိုးလာပြီး ၎င်းတို့တပ်စွဲထားသည့် ပင်ပုံ ဘုန်းကြီးကျောင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် လွယ်ဟွဲကျေးရွာရှိ လူနေအိမ်အချို့ လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့သည်။



လျှပ်စစ်တာဝါတိုင်အား PDF ဖယ်ခုံ မှ ဖျက်စီး (ခေါတ်ပုံ- KT)



ဒေါတပေးကျေးရွာအနီး တိုက်ပွဲကြောင့် ထွက်ပြေးနေသော ရွာသားများ (ခေါတ်ပုံ - PKPF)

ဩဂုတ်လ (၂၂) ရက်၊ နံနက် (၇:၅၀) မိနစ်အချိန်တွင် ကရင်နီပြည်နယ်၊ ဘောလခဲမြို့နှင့် မက်စလောင်းတောင်အကြား ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်အား KNPPတပ်နှင့်

KNDFပူးပေါင်းတပ်တို့မှ (၁၀)မိနစ်ခန့်ကြာ ပူးပေါင်းတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီမှ (၃) ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့သည်။

ဩဂုတ်လ (၂၃)ရက်နေ့တွင် ကယန်းသာယာကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက် လာပြီး ကျေးရွာအတွင်းရှိနေအိမ်များ ဖောက်ထွင်းခြင်း၊ တောင်ယာတွင် ပုန်းရှောင်နေသော ပြည်သူများအား အကြမ်းဖက်ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။

ဩဂုတ်လ (၂၃) ရက်နေ့တွင် လွိုင်ကော်မြို့နယ် အထွေထွေဦးစီးဌာနမှ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး လွိုင်ကော်မြို့နယ်အတွင်း ည (၈)နာရီမှ နံနက်(၄)နာရီအချိန်အတွင်း ညမထွက်ရအမိန့် နှင့် လူ(၅)ဦးထက်ပိုမစုရ အမိန့်အား ထုတ်ပြန်လိုက်သည်။

ဩဂုတ်လ (၂၃) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါင်ရောက်ကျေးရွာရှိ စစ်တပ်ပိုင် မိုင်တယ်လ်ကုမ္ပဏီ ဖုန်းတာဝါတိုင်အား မီးရှို့ ဖျက်ဆီးခဲ့သည်။

ဩဂုတ်လ (၂၄)ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်နှင့် ကျောက်ကြီးကျေးရွာ အကြားတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်များဖြစ်သည့် KNPPတပ်နှင့် KNDF ပူးပေါင်းတပ်တို့ မိနစ် (၃၀)ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ (၇)ဦးသေဆုံးပြီး (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဩဂုတ်လ (၂၅)ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ မင်္ဂလာရပ်ကွက်ရှိ စစ်တပ်ပိုင် (Mytel) ကုမ္ပဏီရုံးနှင့် ဆက်စပ်ပစ္စည်းများ အရောင်းပြခန်းတခု ဖောက်ခွဲဖျက်ဆီးခံရသည်။ ထို့အပြင် စစ်တပ်ပိုင် (Mytel) ကုမ္ပဏီရုံးဖွင့်လှစ်ထားသည့် လွိုင်ကော်မြို့၊ ချိကယ်ရပ်ကွက်ရှိ အဆောက်အဦးသည်လည်း ဩဂုတ်လ (၂၆) နေ့မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။

ဩဂုတ်လ (၂၇) ရက်နေ့တွင် စစ်ကောင်စီတပ်အင်အား (၃၀၀) ခန့်သည် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအရှေ့ ဖက်သို့ စစ်ကြောင်းထိုးလာပြီး ၎င်းကျေးရွာတွင်ရှိသော ရွာသူ၊သားများအား လိုက်လံဖမ်းဆီး ခြင်းများ ပြုလုပ်ကာ အမျိုးသမီးများအပါအဝင် ရွာသားအချို့ ဖမ်းဆီးခံ ကြရသည်။ သို့သော်လည်း ဖမ်းဆီးခံရသည့် လူဦးရေမည်မျှရှိကြောင်း အတည် မပြုနိုင်သေးပါ။ စစ်ကောင်စီတပ်များ၏ လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးသည့် ရွာသားအား စစ်ကောင်စီတပ်မှ ပစ်ခတ်ခြင်းကြောင့် ရွာသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ဩဂုတ်လ (၂၈)ရက်နေ့တွင် လွိုင်လင်လေးအရှေ့ဖမ်းခြမ်းရှိ ကွန်နားနှင့် ဒေါတဟေးသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များသည် KNPPတပ်၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်တို့နှင့် လေးကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဩဂုတ်လ (၂၉) ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်များဖြစ်သည့် KNPPတပ်နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်တို့သည် ဒေါတဟေးကျေးရွာအနီးတွင် တကျော့ပြန် တိုက်ပွဲအဖြစ် ညနေ (၅)နာရီအချိန်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။ KNPPတပ်မှ (၁)ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဖက်မှ (၇)ဦး သေဆုံးကာ ဒဏ်ရာအများအပြား ရရှိခဲ့သည်။

• **နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူနှင့် လူသားချင်းကူညီထောက်ပံ့မှု အခြေအနေ**

လက်ရှိအချိန်တွင် KNPPတပ်နှင့် KNDFပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသောကြောင့် နေရပ်စွန့်ခွာ ရသူ များလည်း ဆက်လက်ရှိနေဆဲဖြစ်သည်။ ဩဂုတ်လ (၁၈)နေ့၊ ဖယ်ခုံမြို့နယ်တွင်ရှိသော စစ်ကောင်စီတပ်များနှင့် (PNO)တပ် တို့၏ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်မှုများကြောင့် ကျေးရွာပေါင်း (၄)ရွာမှ ပြည်သူများ (၁၀၀၀) ခန့် တောထဲသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြရသည်။

ဩဂုတ်လ (၂၈)ရက်နေ့တွင် လွိုင်လင်လေးအရှေ့ဖမ်းခြမ်းသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီ တပ်များသည် KNPPတပ်နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ လေးကြိမ် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် တီးလုံကျေးရွာအုပ်စုရှိ ရွာ(၇)ရွာမှ ရွာသား ၅၀၀၀ ကျော်သည် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဩဂုတ်လ (၁၇)ရက်နေ့မှ (၁၈) ရက်နေ့အတွင်း ဒီးမော့ဆိုနှင့် ဖရူဆိုမြို့အရှေ့ဖက်ခြမ်းသို့ ထိုးစစ်ဆင်မှုတွင်စကစတပ်သည် ကေးလျားကျေးရွာအုပ်စုအတွင်းရှိ စစ်ပြေးရှောင်စခန်းသို့ ရောက်ရှိလာပြီး ပြည်သူလူထုများ၏ တောတွင်းသိုလှောင်ထားသည့် အရံစားနပ်ရိက္ခာများ၊ ပစ္စည်းများအား စစ်ကောင်စီတပ်များမှ ခိုးယူသွားခဲ့သည်။

ဩဂုတ်လ (၂၉)ရက်၊ ဒီးမော့ဆိုမြို့နယ် ဟိုဝမ်အထက်ကျေးရွာ စစ်ပြေးရှောင်စခန်းတွင် လူငယ် တစ်ဦး မိမိကိုယ်ကိုကြိုးဆွဲချ သေဆုံးသွားခဲ့သည်။မည်သည့်အတွက်ကြောင့် မိမိကိုယ်ကို အဆုံးစီရင်သည်ကိုမူ မသိရှိရပေ။

- ကရင်နီပြည်၏ ကိုဗစ်အခြေအနေ

ကရင်နီပြည်၏ ကိုဗစ်အခြေအနေ (စကစ ကျန်းမာရေးဌာန)

ရက်စွဲ	ကိုဗစ်ပိုးတွေ့လူနာ	သေးဆုံးသည့် ဦးရေ
ဇွန် ၁၅ မှ ဇူလိုင် ၁၈၊ ၂၀၂၁	၁၅၇	၃
ဇူလိုင် ၁၉ မှ ဩဂုတ် ၁၊ ၂၀၂၁	၄၆၃	၂၀
ဩဂုတ် ၂ မှ ဩဂုတ် ၁၅၊ ၂၀၂၁	၄၂၅	၂၇
ဩဂုတ် ၁၆ မှ ဩဂုတ် ၂၉၊ ၂၀၂၁	၄၉၂	၁၆

ကရင်နီပြည် ကိုဗစ်ဖြစ်ပွားသည့် နေရာ (ဇွန် ၁၅ - ဩဂုတ် ၂၉၊ ၂၀၂၁)

မြို့နယ်	ပိုးတွေ့လူနာ
လွိုင်ကော်	၁၀၇၉
ဖားဆောင်း	၃၇၀
ဘောလခဲ	၈၂
ဖရူဆို	၆

စစ်ကောင်စီ၏ ဖော်ပြချက်အရ ၉၆၆ ဦးသည် ပြန်လည်သက်သာလာခဲ့ကြပြီ ဖြစ်ပြီး ၅၀၅ ဦးသည် ကုသမှု ဆက်လက်ခံယူနေကြရသည်။ စစ်ကောင်စီမှ ဖော်ပြထားသော ကိန်းဂဏန်းထက် မြေပြင်တွင် ပိုမိုများပြားနိုင်သည်ဟု ယုံကြည်သည်။

**Contact persons:**

Khu Ko Reh           Tel: +668 2196 2258  
 Ruby                    Tel: +666 3184 2980  
 Email: [kcsn2010@gmail.com](mailto:kcsn2010@gmail.com)